

ဒီကလုာ်ကသံာ်ဒီသဒါတၢ်ရဲၣ်လီၤကျဲၤလီၤ (ဖိသၢ်ကတီၢ်)

သးနီၣ်	တၢ်ဆူးတၢ်ဆါတဖၣ်
တၢ်အိၣ်ဖျၢၣ်ထီၣ်	သ့ၣ်ညးတၢ်ဆါအကလုာ်ဘၣ် (ညးတၢ်ဆဲးန့ၢ်အီၤလၢတၢ်ဆါဟံၣ်)
2 လါ (တၢ်ဆဲးန့ၢ်အီၤဖဲသးနီၣ် 6လါန့ၣ်သ့လီၤ)	- ကိၣ်ယုၢ်ဘိညးတၢ်ဆါ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, တၢ်ကူးဖးထီ, သ့ၣ်ညးတၢ်ဆါအကလုာ်ဘၣ်, ဖိၣ်လံာ်ယိၣ်, ဟ့ၣ်မိၣ်ဖူလံးအ့ၣ်ဖူလူအီးစၢ်အကလုာ်ဘၣ် (Hib) - ရိထၣ်ဘဲရး - နှုၣ်မိၣ်ခီးခၢ်တၢ်ဆါ
4 လါ	- ကိၣ်ယုၢ်ဘိညးတၢ်ဆါ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, တၢ်ကူးဖးထီ, သ့ၣ်ညးတၢ်ဆါအကလုာ်ဘၣ်, ဖိၣ်လံာ်ယိၣ်, ဟ့ၣ်မိၣ်ဖူလံးအ့ၣ်ဖူလူအီးစၢ်အကလုာ်ဘၣ် (Hib) - ရိထၣ်ဘဲရး - နှုၣ်မိၣ်ခီးခၢ်တၢ်ဆါ
6 လါ	ကိၣ်ယုၢ်ဘိညးတၢ်ဆါ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, တၢ်ကူးဖးထီ, သ့ၣ်ညးတၢ်ဆါအကလုာ်ဘၣ်, ဖိၣ်လံာ်ယိၣ်, ဟ့ၣ်မိၣ်ဖူလံးအ့ၣ်ဖူလူအီးစၢ်အကလုာ်ဘၣ် (Hib)
6လါတုၤလၢ 5နီၣ်အဖီလၢ	တီးကွၢ်တၢ်ဆါ (တနီၣ်တဘျီ)
12 လါ	- ခိၣ်န့ၣ်သလီၤညးတၢ်ဆါ ACWY - သမိၣ်ဖိ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, ရှၢၣ်ဘဲလၢ - နှုၣ်မိၣ်ခီးခၢ်တၢ်ဆါ
18 လါ	- ဟ့ၣ်မိၣ်ဖူလံးအ့ၣ်ဖူလူအီးစၢ်အကလုာ်ဘၣ် (Hib) - သမိၣ်ဖိ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, ရှၢၣ်ဘဲလၢ, တၢ်ထီၣ်ထါ - ကိၣ်ယုၢ်ဘိညးတၢ်ဆါ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, တၢ်ကူးဖးထီ
4 နီၣ်	ကိၣ်ယုၢ်ဘိညးတၢ်ဆါ, ခၢ်အ့ၣ်တံၢ်တၢ်ဆါ, တၢ်ကူးဖးထီ, ဖိၣ်လံာ်ယိၣ်

လၢတၢ်ဂ့ၢ်တၢ်ကျိၤအါထီၣ်အဂီၢ်

- ကတိၤတၢ်ဒီးနပ္ပာ်ဆဲးန့ၢ်နီၣ်ကသံာ်ဒီသဒါ
- နီၣ်လီၤကွၢ် health.gov.au/childhoodimmunisation
- ဆဲးကျိးနကီၢ်စဲၣ်, မ့တမ့ၢ်လီၤဖးလဲၣ်ကဝီၤဆူၣ်ချ့ဝဲကျိၤ